

ဝမ်းလှုပ်.လက်လှုပ်.နှိုးဆော်

7th February 2011

PANGLONG CONFERENCE O.U.H.P



ဝမ်းလှုပ်.လက်လှုပ်.နှိုးဆော် 7th February ဂူဝိုး
 (စတုတ္ထ.တင်မင်းမင်းမိုးမိုး 7th February 1947)

ပေးလှူသော၊ ဖော်ပြသည့် ကာလအား ခွင့်သိ၊ ကပ်ဆုံးကိုးကား

ထွက်ပျက် (4) ယှဉ်း

1. လှုပ်.လက်လှုပ်။
2. ဝမ်းလှုပ်။
3. ဖော်ပြ။
4. သုံးသပ်။

ပေးလှူသော (6) ဖော်ပြ

1. လှုပ်.လက်လှုပ်.နှိုးဆော်ကိုးကား။
2. လှုပ်.လက်လှုပ်.နှိုးဆော်။
3. တီ၊ မှုပ်၊ ခရေ၊ သိ။
4. ပုဂ္ဂိုလ်ပွင့်လင်းပွင့်လင်း။
5. သာသနာတော်ယုတ်ပွင့်လင်း။
6. လှုပ်.လက်လှုပ်.နှိုးဆော်။

64



ပိုခင်းလုံးပီခင်းမား

‘ဝခင်းကိုဝ်.ကတီးကိုဝ်.တီး’

“ကိုဝ်.ကတီးကိုဝ်.တီး” ပီခင်းကိုဝ်.ကတီးကိုဝ်.တီး,လိခင်းကိုဝ်.တီးမား
ကတီး,ကိုဝ်.တီးပီခင်း.ယဝ်.။

“မိုင်းကိုဝ်.တီး” ပီခင်းမိုင်းကင်း,ဖြူ.ပုဂ်.ပွင်မားပာခင်းသိုပ်,ပာခင်းကတီး,ကိုဝ်.
တီးပီခင်း.ယဝ်.။ ကမ်း,လုံး,တီးကတီး,တီးမား.။ တိုခင်းပီခင်းမိုင်းတီး.ယဝ်.။

1885 ကိုဝ်.ကတီး,သိမ်းလုံး,တီးမား.။ 1.Jan.1886 ပိုခင်းပာခင်း,သိမ်း
လုံး,မိုင်းမား.တင်း.မိုင်း.ယဝ်.။

Jan,1887 ကိုဝ်.ကတီး,တီး,မိုင်း.တီး.။ 1890 မား.မား. မိုင်း.တီး.ပီခင်း
တီး,မိုင်း.ပွင်.ဖြူ.ပုဂ်.ပွင်.ယဝ်.။

September,1939 သိုင်း.လင်း,ဖြူ.ပုဂ်.ပွင်.တီး.။ October, 1942
ပာခင်း,ပီခင်း.တီး.တီး.။ “ပာခင်းပာခင်း,” ခင်း.ယဝ်.။

August, 1945 ပာခင်း,ထိုင်း.မိုင်း.တီး.။ လိုခင်း.ခင်း.ကိုဝ်.ကတီး,ကိုဝ်.ပိုင်း,
မိုင်း.။

October, 1945 ကင်း,ဖြူ.ပုဂ်.ပွင်.တီး.။ တီး.လင်း,ပာခင်း.ဖြူ.မိုင်း.ပွင်
ကိုဝ်,လင်း.တီး.ပွင်.မိုင်း.တီး.။ တိုင်း.လင်း.ပုဂ်.ပွင်.တီး.။ “မိုင်း.ကိုဝ်” ။

31,Jan,1946 ကင်း,ဖြူ.တီး.ပာခင်း.တီး.။ “မိုင်း.ကိုဝ်” ။ တိုင်း.လင်း

1. တေ.မိုင်း,ဖြူ.တီး,သီ,ကင်း,ဖြူ. ကိုဝ်.ပိုင်း,မိုင်း.တီး.။

2. တေ.တီး.ပာခင်း.တီး.ပာခင်း.လင်း မိုင်း; March, 1946 ။

3. တေ.မိုင်း,ပာခင်း. မိုင်း.ကင်း.ကိုဝ်. မာခင်း. မိုင်း.တီး.ပာခင်း.။

March, 1946 တီး.ပာခင်း.တီး.ပာခင်း.လင်း.။ မိုင်း.ကင်း.ကိုဝ်.မာခင်း. မိုင်း.တီး.
မိုင်း.။ တီး. မာခင်း. မိုင်း. တိုင်း.လင်း.ကင်း.တီး.။

- 1947 တေ.တီး.ပာခင်း.တီး.ပာခင်း.လင်း.။ တေ.မိုင်း.ကင်း.မိုင်း.ဖြူ.တီး.
“မိုင်း,သီ,သင်း.လင်း.ဖြူ.မိုင်း.။” ကင်း.ဖြူ.တင်း.တင်း.ပာခင်း.ပာခင်း. (6) ကင်း.ခင်း,ကင်း.။

- ကင်း,ဖြူ.တိုင်း.လင်း.မိုင်း,ဖြူ.တီး.။ “မိုင်း,သီ,ကင်း,ဖြူ.” ။

3rd February, 1947 တေ,ပာခင်း.တီး.ပာခင်း.လင်း.ယဝ်.။

4th February ကင်း,ဖြူ.တိုင်း.လင်း.လင်း. မိုင်း.ကိုဝ်.ကတီး. လင်း.တေ.မိုင်း,
ဖြူ.တီး.။ “မိုင်း,သီ,ကိုဝ်.တီး” ကင်း.ကင်း,ဖြူ.တီး.။ မိုင်း.မိုင်း.မိုင်း.မိုင်း.ကင်း.ခင်း.
မိုင်း.။ 15th February, 1947 ။

5th-6th February, 1947 ကင်း,ဖြူ.တီး. မိုင်း.ကင်း.ကိုဝ်.မာခင်း.။

6th February, 1947 (တီး.ခင်း) မိုင်း.ကင်း.ကိုဝ်.မာခင်း.ပီခင်း.တီး.ပာခင်း.။

ကိုဝ်.ကတီး.တိုင်း.လင်း.သိုင်း.လင်း.ကင်း,ဖြူ.တီး.။ တေ.တေ.ကင်း.မိုင်း.မိုင်း.သိုင်း,
ပာခင်း. “မိုင်း,သီ,ကိုဝ်.တီး” ခင်း.ထိုင်း,လိခင်း.ထိုင်း.ယဝ်.။

7th February , 1947 သံလူမ်းဇီဝတီးလင်းဖျာ.သေ ၇.ပ.လ ခပ်ဝုး
ကမ်,တပ်းဂုင်ကိင်းဂလီတ်း။ လူင်,ရှတ်းရှိတ်းကမ်စွဲး ရှိတ်းဆဲသေ ဂါင်ခမ်း
(07:00) မူင်း ဖူးကွမ်ရှင်မိုင်းတံးဂုမ်ဂမ်သေ

- စွတ်,ဖွတ်း “စွင်,သီ,လိုင်းတံး” (Shan State Council)။ ဆွဲးဆဲဆဲ.
လင်းဖျာ. (7) လင်းခလးဂုမ်းမိုင်း (7) ဂျေ.ခပ်းပုး။ တေရှမ်းဂမ် ကုပ်.
ပိုင်, ကွမ်ရှင်မိုင်းတံးဂျာ။

- မန်းမမ်းလွမ်ပိပ်လိုင်.လတံးလိုင်းတံး (လိုင်၊ ခိပ်၊ လိင်ခလး
ပိုင်လိုင်ယု,ဂါင်) ကမ်ကွဲ.ယု,ယမ်းလိပ်။

- မန်းမမ်းဂုမ်းတိုင်,လွမ်ပိပ်လိုင်.လတံး (ခိုင်းရှင်းခိုင်းဂျာ,လျာ....)။

8th February, 1947 ဂါင်ခမ်း (06:00) မူင်းလင်, “ကွင်,သမီး” ဇီဝ
ပင်လိုင်ခလး မိုင်းရှမ်းတုမ်ဆဲဆဲ. တံးဂျေ.ခတ,တင်းမးယပ်.။

7th February ဆဲ.

- ပီဆဲဝမ်းဖူးကွမ်ရှင်မိုင်းတံးလင်းဖျာ.ခလးဂုမ်းမိုင်းဖွမ်.လံးကွဲဂမ်
ကမ်းရှမ်းခတ်းကွဲပုမ်.လွတ်းတံးပိုမ်း။ တေရှမ်းဂမ်ပုဂ်းပွင်ဝါမ်းမိုင်း။

- ပီဆဲဝမ်းကမ်လင်းဖျာ.ခပ် ကမ်မိုင်းလိက်.သင်းရှမ်းမိုင်း လိုင်။


- ပီဆဲဝမ်းယိုင်းယွဲ,ခိုက်.လိုက်.လိုင်တု,လိုင်.လတံးလိုင်းတံးတင်းသိင်း။
ယုမ်.ဆဲဆဲ

- ဂိုင်,လီကွမ်ဂမ် ခုဂ်းခုမ်. ဝုမ်.သွမ်, ရှိတ်းသင်း လွမ်းဆင်,
ဖူးကွမ်ရှင်လိုင်.လတံးလိုင်းတံးမိုင်းဆဲဆဲ. ခပ်းခိုင်ရှိတ်းသင်းဝံ.ပမ်
မးဆဲဆဲ.ခိုမ်း။

- 7th February ဂူးပီး ဂိုင်,လီပုဂ်း လွမ်ပိပ်လိုင်.လတံးလိုင်းတံးကမ်
ပီဆဲဝင်းပိုင်လိုင်လွင်းဖွမ်.ရှမ်းဆဲဆဲ.ဝံ. ဂူးဝိင်း၊ ဂူးပုဂ်း၊ ဂူးရှိုမ်း၊ ဂူးတီးယု,။



‘ငဝ်းတ၊ပခင်ဂျ မိုင်းရှုမ်းတုမ် မိုင်းမာခင်း’




ဖေးကုပ်,ဂုမ် ခါင်၊ ချါင်း၊ တံး ခလးကွမ်သိုဂ်းကွင်,သါခင်း မိုင်းဝမ်းထီ 11/02/1947 ယါမ်းဂါင်ဆွဲ 09:00 မူင်း။ ကွမ်းလူဂ်းဗိုခိမ်းလိဂ်းကမ်း ဂုမ်းသခင်လွံခပ်တုဂ်းယွမ်းမးဆခင်း ကွမ်သိုဂ်းကွင်,သါခင်း ရှိတ်းပင်ဂုမ် တင်းဗူးကွမ်ရှုတ်တံး၊ ခါင်၊ ချါင်းသေ တုဂ်းလူင်းပခင်ကွမ်းမး ဆင်,ဖေးဗေ၊ တံးဆံ့ယူ,ယပ်။

(1) ရှိးလံးပိမ်းဂါခင်တု,ကိုဝ်,ခိုင်းဗွမ်,ရှုမ်းဂခင်ခလး၊ တေကပ်ကိုဝ်,လွံ သို,ပးဆံ ပံ,မဂ်းမခင်းသေ ကွမ်းလူဂ်းမူ,ပိုင်ဆခင်း,တေဗွမ်, ကွမ်းပခင်လွင်း မဂ်းမခင်းမိုင်းခါင်ယူ,။

(2) တွမ်းတု,တေဗေတ်,ကွဂ်,ခိုခင်းဆံဆခင်း,ဂေး ပေးထိုင်ပင်ဂုမ် တိုတ်, ကခပ်ပိုင်ပိုင်းကိုင်းမိုင်းမး ကွမ်းဆင်,ဂါင်ကိုဂုမ်းမိုင်းသခင်လွံခပ်တံးပံး တတံးဆခင်း, တေလံးမီးသုခင်း,ကွမ်းဂါင်ကိုဂုမ်းသခင်လွံလံးယူ,။ ပေးထိုင်ပင် ဂုမ်မူခင်း,ခမးပုဂ်းပွင်ကိုင်းမိုင်းမး ကင်,ရှိးခိုခင်းကုပ်,ဂုမ်လွင်းဆံ့,ထီင်း။

(3) ကွမ်းလူဂ်းကမ်းရှုမ်းတေရှုမ်းရှုမ်းဂခင်ကုဂ်းဂိပ်,ကုဂ်းပံ,လံးလွတ်း လိမ်းဆံ့, တေကမ်,ပခင်ရှုမ်းတုမ်,တိုဝ်,တု,ဗေတ်,ကွဂ်,ခလး ရှုမ်းရှုမ်းဂျ,မိုင်း ဆးဆခင်း,ဆင်,ဂပ်,။

(4) သင်ကိုဝ်,ဝးရှုမ်းရှုမ်းမိုင်းလိပ်သေ ဝံးဆံ့,မးခွီးဗေတ်,ကွဂ်,ခိုခင်း



ဆံဂေးတေလံးဗေတ်,ကွက်,ယူ,။

(5) သင်လှိုဝ်.ဝါး တီးပင်ဂုမ်မူဆ်.စမးပုဂ်းပွင်လှိုင်းမိုင်းဆဆ်. တီပံး တတ်းလွင်းမိုင်းလီဝ် ကမ်,စွဲးရှမ်းရှမ်းသေတၢ. ဝါးလိုဆ်းမးခိုဆ်းစွဲးရှ်း ရှမ်း ရှမ်းဆံဂေး မိုင်းလှိုသေကမ်,ဝါး တေရှပ်.လွင်းရှမ်းရှမ်းယူ,တၢ,သေ,။

(6) သင်ဝါးရှမ်းရှမ်းဂေး လွမ်းလူလှ်းမူ,ပိုင်တီ,မူဝ်,ခရေ,သီ,သေတေလံး မီးသုဆ်,လံးသုဆ်,ပီဆ် လဆ်.ထာဆ်းဗိုင်,ပိုင်ဂဆ်တင်းမာဆ်းယူ,ရှူးလွင်းလွင်း။

(7) တွဆ်းတၢ,ကုပ်.ပိုင်,မိုင်းတံးဆံ. တိုဆ်းတေကမ်,စပ်းလိမ် ယၢ.ဂဝ်း လွမ်းလွင်းသင်၊ တေလံးမီးလွင်းထင်,ရှင်းရှင်းစေယူ,။

(8) လိဂ်းလံးဗိုင်းထုင်း ရှမ်းလတ်းတံးစလး ကိဂ်,လူလှ်းရှူးလၢဝ်း ခိုင်းဆဆ်. တေကမ်,ပဆ်ရှ်းလံးမီးလွင်းလူလံးရှမ်းတတ်း။

(9) ငိုဆ်းလှို.လံး,တွဆ်းတၢ,မိုင်းဗိုင်မဆ်းဆဆ်.ဂေး မိုင်းသဆ်လှိုစပ် တေရှ်းလံးလှိုဝ်တွဆ်းမးသေပာဆ်ကိင်းဂလီတ်း။

ပင်ဂုမ်ဝဆ်းထီ. 11/02/1947 ဆံ. ပီဆ်ပင်ဂုမ်ကဆ်ကုပ်,ဂုမ် ဂဆ်လူင်.လူင်.လီင်းလီင်းသေ ပေးဝါးလံးစေးတူဂ်းလူင်းတီးလွမ်သိုဂ်း ကွင်,သါဆ်းယဝ်.ဂေး ကွဆ်ဂဆ်ဗွမ်.လွမ်း တၢ,တေတူဂ်းလူင်းလွမ်း လိဂ်းရှမ်းမံပင်လူင်ဆဆ်.ယူ,ယဝ်.။

CHAPTER X.

Right of Secession.

201. Save as otherwise expressly provided in this Constitution or in any Act of Parliament made under section 199, every State shall have the right to secede from the Union in accordance with the conditions hereinafter prescribed.

202. The right of secession shall not be exercised within ten years from the date on which this Constitution comes into operation,

203. (1) Any State wishing to exercise the right of secession shall have a resolution to that effect passed by its State Council. No such resolution shall be deemed to have been passed unless not less than two-thirds of the total number of members of the State Council concerned have voted in its favour.

(2) The Head of the State concerned shall notify the President of any such resolution passed by the Council and shall send him a copy of such resolution certified by the Chairman of the Council by which it was passed.


204. The President shall thereupon order a plebiscite to be taken for the purpose of ascertaining the will of the people of the State concerned.

205. The President shall appoint a Plebiscite Commission consisting of an equal number of members representing the Union and the State concerned in order to supervise the plebiscite.

206. Subject to the provisions of this Chapter, all matters relating to the exercise of the right of secession shall be regulated by law.

ပုတ်းစာတ်,ဆိုင်မိုင်းတံးမးရှိုင်ယဝ်. ဂူလ်းဂးဂူဆ်းမိုင်းတံးရှင်း တိုက်.ထိုင်,ဝး
လူဆ်းမးလူဆ်းကပ်စူဝ်းရှင်းဂျ၊ လူဆ်းသမ်.ဝးရှင်းရှိမ်ဂျ,ဂမ်းဆိုင်;ဂူလ်း တေ
သုင်,ခိုဆ်းယူ,ဆဲသေ ထိုင်,ဝးလူဆ်းတေမးသုင်,စူဝ်းခိုဆ်းလး ပွဲ.မွင်းယူ, မိုဆ်
ဆမ်ယဝ်. ဂူဆ်းမိုင်းတံးရှင်းမွင်းစွဲ;လံးဂတ်းယီဆ် မွင်းပိုဆ်း ပဆ်ရှင်းသမ်.
ကမ်,စတ်းလွဲလုဂ်.ရှိတ်းကပ်ဆဲလိုင် ကဆ်စွဲ;လံးဆမ်. ရှိတ်းတေလံးလျ, ပေး
ကမ်,ရှိတ်းကပ်ဆဲ ငဝ်းလံးလီမးဂေး လီမးတျ,ပိုဆ်း ဂူလ်း။

ပဆ်ရှလူင်မိုင်းရှုမ်းတုမ်မိုင်းမာဆ်းဆဲ. ငဝ်းရှက်;ပဆ်ရှမဆ်း ယူ,တီး
လိက်;ရှုမ်းမံပင်လူင်လး; ခေး တူဂ်းလူင်း (၅)ခေးဆမ်.ယဝ်.၊ ရှင်းလူင်,ကွဆ်
ဂဆ်ထတ်းသင်ခိုဆ်းခေး ကုပ်,ဂုမ်ပင်လူင်မီးသင် ခေးတူဂ်းလူင်း (၅)ခေး
ဆမ်. ပီဆ်သင်ရှင်းဂိုင်,လီခိုဆ်းကုပ်,ဂဆ် ရှုးလူင်.လီင်းသေ ရှိတ်းသင်;ဂျ,
လွမ်းခေးတူဂ်းလူင်း ကဆ်မီးဝံ.၊ တျ,တေကုပ်,ဂဆ်ခိုဆ်း ပင်လူင်ပွဂ်း (၂)
ဆမ်.လမ်,လွင်းစတ.စတ. ဂူဆ်းမိုင်းတံးဂူးတီး လာဝ်းခိုဝ်းဂူးခိုဝ်းဂိုင်,လီသုဆ်
လွဲပင်လူင်ပွဂ်း (၁) ကပ်မးကုပ်,ဂဆ်ပွဂ်း (၂)ဆဲ.ယူ,။



ငဝ်းလံးမိုင်းရှမ်းတုမ်မိုင်းမာခ်းဆံ့။ မိုင်းလိပ်ထုဂ်,သိုဂ်းမာခ်းခပ်
 သိမ်း ကျ,ဆျ,မး ပိးယာဂ်းခါဂ်းရှိုင် သေ တပ်.သိုဂ်းမာခ်းမး ဂုမ်းဂမ်ပီတ်းမုတ်း
 တပ်.သိုဂ်းမာခ်းဆံ့။ ကမ်,လှ်းတပ်.သိုဂ်းမိုင်းရှမ်းတုမ် ပိခ်တပ်. သိုဂ်းလါဂ်းခိုဂ်း
 မာခ်းဆံ့.ဂူဂ်း၊ ဂွပ်းဆံ့တျ,တေဆူဆံ့.ခိုခ်းပာင်လူင်သေ စမးဂေျ,တင်းမိုင်း
 ရှမ်းတုမ်မို,ဆံ့။ ရှပ်းလူင်,ကွခ်းဂမ် ဝုခ်.ယူ,ဆံ့။ မီး 5 ပိုင်-

1. လိုဂ်းမိုင်းရှမ်းတုမ်မို,
2. တပ်.သိုဂ်းမိုင်းရှမ်းတုမ်
3. လူင်ပွင်လိုဂ်းစဆ,မိုင်း
4. လူင်ပွင်လိုဂ်းဂါင်
5. ပဂ်းပိုင်မာမီးလိုဂ်းမိုင်း

လိုဂ်းဆံ့။ လူင်,စမးကုပ်,ဂမ်ဆံ့ပာင်လူင်ပွဂ်း 2 ဆံ့.ယပ်.၊ လါဂ်းခိုဂ်းမိုင်းတံး
 ရှပ်းယွခ်းသုခ်,ကုပ်.ပိုင်,ရှါဂ်းစေျ ဆံ့.ပိခ်ပမ်ရှျ ဖံးဆံ့မိုင်းတံးဂူဂ်း၊
 ဂူခ်းမိုင်းတံး လူင်,လံးကုပ်,ဂမ်ရှါဂ်းစေျ တါင်,ခိုဂ်းလူင်,ပမ်ရှိုင်း ရှ်းဖွမ်.
 ဂမ်ဂူဂ်း ကမ်,လီမးသုခ်းရှ်းရှမ်ဖေတ်းဂမ် ရှ်းတီဂ်,ဂမ် လါဂ်းခိုဂ်းရှပ်းဂေျး
 ဂိုင်,လီရှူ.တူဝ်ဝုး ရှပ်းယူ,မိုင်းလိပ်ဂမ်ကမ်, မီးဖေတ်ေရှူ.ငဝ်းလံးရှပ်း လိုဂ်းသေ
 ဂူခ်းမိုင်းရှပ်း ကမ်,မီးဖေတ်ေ တေမးရှပ်း. ရှပ်းလိုဂ်းသေ ဂူခ်းမိုင်းရှပ်းဆံ့.ဂိုင်,
 လီရှူ.တူဝ်ယျ,လှ်းပိုခ်း; ထါင်,ယှ်းပိုခ်းလိုဂ်းသေ ဂူခ်းမိုင်းရှပ်းမီးဂူခ်းမိုင်း
 ရှပ်းဆင်,ဂမ်ဂုမ်း ဂမ်ဂူဂ်းတေ ဂတ်းယံခ်းခိုခ်းယှ်း, ဆံ့ဆံ့။ ဂိုင်,လီဝုခ်.
 ယာဂ်းရှမ်ဂံ ခွ်းတိုဂ်းသုခ်းဂူခ်းမိုင်းတံးဆင်,ဆံ့။

လွမ်သိုဂ်းယွတ်းသိုဂ်း
 ရှပ်ပပ်းလူင်
 ခွင်,သီ,ကပ်ခိုခ်းလိုဂ်းတံး

SHAN NATIONAL DAY

Shan National Day was established on February 7th, 1947.

The meaning of Shan National Day:

- * The day of Shan State leaders united.
- * The day of establishing a federal democratic country.
- * The day of unifying various ethnic states into a bigger Shan State.
- * The day of establishing the Shan State Council.
- * The day of finding the Shan State flag.
- * The day freedom and equality.

Events of Shan State and Shan State National Day

- * The Shan nation was an indigenous people who coexisted and inhabited throughout Shan State in peace and harmony along with other ethnicities.
- * Shan State was established and administered by the Shan princes since the 10th century and was well known by the name of Mong Mao Kingdom.
- * Jan 1887 - the British colony invaded into Shan State.
- * 1890 - the British Government designated the Shan State to become a colony.
- * Sept 1939 - World War II started.
- * Oct 1942 - the Japanese army invaded into Shan State.
- * Aug 1945 - Japanese troops withdrew from Shan State after the British troops reoccupied Shan State.
- * Oct 1945 - many Shan princes met at funeral of Nang Fha Muang Pon. The meeting was brought up the issue of establishing a new nation and agreed to have broader discussion in next coming conference which was to be held in the Muang Kung Township.

The agreement of Muang Kung Conference:

1. To establish the council of Shan princes.
 2. To hold a meeting in Panglong in March 1946.
 3. To invite the Kachin and Chin leaders to the meeting.
- * March 1946 - Shan, Kachin and Chin leaders made decisions at the Panglong meeting.
 1. To hold another meeting in Panglong in 1947.
 2. To form the Supreme Council of the United Hill.
 3. The Supreme Council must consist of six members of each representative.
 - * 3rd Feb 1947 - the Shan princes agreed to set up the "Shan State Council" at the Panglong meeting.
 - * 4th Feb 1947 - the Shan princes informed the British government of forming the "Shan State Council".
 - * 15th Feb 1947 - "Shan State Council" declared all members are equal.
 - * 5th-6th Feb 1947 - The Shan and Kachin leaders started a meeting. On the 6th evening, the Chin delegation arrived and participated the meeting. Seven princes and seven people's representatives presented at Shan State Council Meeting.

The Shan State Council Meeting:

1. The national flag was designed with three colours- yellow, green and red, with a white moon in the middle. This symbolises Buddhism, the land, the people and the spirit of the Shan people respectively.

2. "Khur Dai Khur Ra Cha" was designated as the national anthem.

7th Feb 1947- the Shan leaders and Shan princes agreed to cooperate for the interests of the people and develop a better country.

The 7th February is the "Shan State National Day" which was a significance for the Shan State people. It is a day of paying respects and saluting the national flag and memorializing the by-gone and current Shan State leaders.

The Beginning of the Union of Burma's problem.

In the 11th February 1947 at 09:00AM, Gen. Aung San had a meeting with Kachin, Chin and Shan ethnic leaders and they had made some agreement, these agreements were-

- (1) As it was the time for unity, the province to include in the Kachin State must be recognize later.
- (2) As for the rights to secession, it shall be discuss in constituent assembly, it must be according to the wish of the hill people.
- (3) The joining in the Union before Independence must not be a hinder to the terms of secession.
- (4) After joining the Union the hill states must have the rights seceded.
- (5) Although they can decide to separate in the constituent assembly, but if they wish they had the rights to join the Union in the future.
- (6) If they join the Union, they must have the equality like the Burmese, according to the democratic way of administration.
- (7) The Union Government have no rights to interfere with the administration of the Shan State. The Government of the Shan state must have their own constitution.
- (8) The Union Government must not interfere or violate the literature, culture, language and traditional ways of the ethnic.
- (9) The Budgets of the hill states must be more than the Colonial Times.

In the morning of 12th Feb.1947, at 11:00 AM, the PangLong agreement was signed by representatives, 6 from the Shan Saophas, 8 from the Shan people, 3 from Chin, 3 from Kachin and only General Aung San on the Burmese side. It was written as follows;

Dated, the 12th February, 1947
PangLong

The RCSS Chairman's speech on the 64th Anniversary of Shan State National Day

February 7, 2011

The 7th of February is a remarkable and unforgettable historic day for the people of Shan State. It was on this day in 1947 that the leaders in Shan State gathered together to discuss and settle the national issue. Thus it comes to be known as the Shan State National Day which has been celebrated every year in different parts of Shan State up to the present.

This special celebration is also organized by the Restoration Council of the Shan State (RCSS) and the day's message is sent to the people of Shan State every year. More or less, I hope that the message will be understood and have positive impact on your heart. National issue is easier said than done. Our nation has long been suffering from civil war. People of Shan State long for the day when there would be peace without any enemy. But a person longing for peace is just like a person being hungry. Without working on the farm or field, one cannot expect to always get free food from the others. He will just get starved. If one wants to have food or rice, one should dedicate his effort in working on the farm or field. In the same way, if people of Shan State want peace, each and every one must bear the difficulty in fighting for our common goal in different ways.

We took easy exit in our national struggle by believing wrong people. Then there are mistakes in doing things. Our armed groups that have been in existence for so long have reduced in strength because of such wrong belief, wrong thought and deeds. If we do not know how to think in a different and suitable way, we will not be able to achieve our aim for the restoration of our country although it is the right one. We will not be able to reach our destination if our way of doing is still a wrong one.

We need the restoration of our country, but if we still think and do things the old way, it will just seem that we are walking in the dark. The people of Shan State have been taught many lessons by the Burmese chauvinistic regime. But our people still hesitated to really deal with the situation while the Burmese army has always been straight with the Shan State. The people of Shan State think that their belongings have been taken by the bandits with the hope that they would be returned sooner or later. They long for peace that someone would give freely. How can we get it if we do not do anything? Then the better condition would just be for the others.

The main problem of the union of Burma starts its conception with the Panglong agreement and 9 principles contained therein. We should discuss and follow the agreement made. To make the second Panglong happen is really important. All citizens of Shan State and all the other ethnics in Burma should take interest in the first Panglong and bring it into consideration in the second Panglong.



The union of Burma has been ruled for years by the Burmese army after the coup in 1962 and now it is completely under the control of Burma army. Burma army is not the army for the union but for the ethnic Burmese. That has been the reason why we have to consider the following 5 main points when we reconsider the Panglong and rebuild the union.

1. The name of the new Union
2. The Union Army
3. State Governments
4. Central Government, and
5. Union constitution.

We need to discuss these points in the second Panglong.

The fact that the other ethnics in Shan State demand the autonomy is just the internal affairs. People of Shan State need to discuss among themselves. The other ethnics outside of Shan State just need to give encouragement to the unity of ethnics in Shan State. They should not encourage the fight and split among the ethnics of Shan State. The ethnics in Shan State should understand that we have been staying together in the same homeland from the ancient time. Nobody knows our situation better than ourselves. Nobody will love us more than we love ourselves. We should not solely depend on or think highly of the others than our people. I would like to urge all citizens of Shan State to think that only when we have our own administration for our country that we will gain long lasting peace and sustained development.

Thank you

Lt. Gen Yawdserk
Chairman
Restoration Council of the Shan State (RCSS)

ရွာမ်းထိုင်.လၢတ်;

ခိုင်းရှင်းခိုင်းရၢ,လၢ
လွမ်ပိပ်လၢဆ်.သၢမ်တၢ
လှိုဆ်ခမ်းလင်း;လၢဂ်.ရၢ,
ရှို;တံးမီးတေ,လၢ,
ဗွမ်.ပိင်းလှိုဝၢ,လၢ,
သုလင်းရှင်းခးရှို;မီးလှိုသတ်.လၢ,





Meaning and aim of the RCSS flag

Cyan color

1. The background color of the political party which is the Restoration Council of the Shan State
2. Belief in peace
3. The establishment of the firm and long lasting national unity

Octagon star

1. all Shan State nationalities, generosity, honesty, equality and justice.

တီးပွင့်, ချေးယိုင်းမာ်ကွမ်ပိဝ်ခွင်, သီ, ကာဝ်ခိုဆ်းလိုင်းတံး-

1. သီသွမ်, ဆုမ်, - မာ်ထိုင် သီငဝ်းခါမ်, ပိုဆ်းပု, တီ, ဂါဆ်မိုင်း
 ခွင်, သီ, ကာဝ်ခိုဆ်းလိုင်းတံး (R.C.S.S)။
 - ယုမ်, ယမ်လွင်းဂတ်းယီဆ်။
 - ဂျေ, ဂုမ်လွင်းဖွမ်, ရှမ်းလိုင်, လာတ်, ကဆ်မီးတင်းမဆ်း
 ဂီဆ်, ဆီဆ်းဆုထု, ဝဂု။
2. လာဝ်ပီတ်, လိုင်, - တာင်တူင်ဂူးလာင်းခိုင်း လိတ်းလုဂ်းဝဆ်းပီတ်, ဂျေ, ရှူး။
 - ဂူးလာင်းခိုင်းဆ်းလိုင်းတံး မီးဆမ်, လိုင်လေ, တဆု, ဗိုဂ်,
 လိုဆ်းခါဝ်သုတု, သေ,။
 - ယုမ်, ယမ်လွင်းဂတ်းယီဆ်သေ ထာင်, ရှာင်းပုဂ်းပွင်
 လိုင်, လာတ်, ဝါဆ်းမိုင်း လူလုဂ်းတြးဗိုင်, ပိုင်ဂဆ်။

